


Gyo, vhoeb' zeing


ကွက်မကြီး





Golheing: uri gyo,
zeing dadu: gi gyo,
soid' khaug: moo:
zhoung: nyid da:.

ဟို:ရှေးရှေးတုန်းက ကြက်မကြီးတစ်ကောင်ဟာ
ဥခြင်းထဲမှာ ဝပ်နေသတဲ့ ကွယ်။




Hau: uri vu, phyu: zeing
re'' lho: gyo, vhoeb'
zeing thoem'' lhu'' yhe:
lhu'' shang' ga:. re'' khe:.

အဲဒီအချိန်မှာ ဝက်ဖြူမကြီးရောက်လာပြီ
'ကြက်မကြီး ရွံ့ပွက်သွားလူးရအောင်'လို့ ခေါ်သတဲ့။



Gyo, vhoeb' zeing gi
ngoo a bain'' gyo,
u' khyo' nyid.

‘ငါမအားဘူး၊ ဥဝပ်နေတယ်။’



Khuid'' ni zoo: re'' lho:
gyo, vhoeb' zeing-dage''
lhu: shang ga: re'' khe:.

ခွေးနီကလေးရောက်လာပြီ
'ကြက်မကြီးကစားရအောင်'လို့ ခေါ်သတဲ့။



Gyo, vhoeb' zeing gi
ngoo a bain'' gyo,
u' vhoeb' ca''.

‘ငါမအားဘူး ဥဝပ်နေတယ်။’





Gyo, vhoeb' zeing gi
ngoo a bain'' nga'' zoo:
yi phou' loo bye:.

‘ငါမအားဘူး၊ ဥကလေးတွေအကောင်ပေါက်လာပြီ။’



Nu: re'' lho: gyo, vhoeb'
zeing kyoem: khaug:
khyoo: yhe: lam''
shang' ga: re'' khe:.

နွားပြာကြီးရောက်လာပြီ:

ကြက်မကြီး တောထဲလျှောက်လည်ရအောင်'လို့ ခေါ်သတဲ့။



Gyo, vhoeb' zeing gi
ngoo a bain'' nga'' zoo:
yi ri zoo: shug' shoo:
zhoo'' ca''.

‘ငါမအားဘူး၊ ငါ့ကလေးတွေကို အစာရှာကျွေးရဦးမယ်’




Bujab, nyaug zeing re”
lho: gyo, vhoeb’
zeing-gyid yhe: lhu:
shang ga: re” khe:.

ဘဲစိမ်းမကြီးရောက်လာပြီ
‘ကြက်မကြီး ရေသွားကူးရအောင်’လို့ ခေါ်သတဲ့။



Gyo, vhoeb' zeing gi
ngoo a bain'' nga'' zoo:
yi ri shoeb' nyid.

‘ငါမအားဘူး၊ ငါ့ကလေးတွေကို သိပ်နေတယ်’။



Myang: no, zeing re”
lho: gyo, vhoeb’
zeing- myo, yhe: shoo:
zoo: shang’ ga: re” khe:.


မြင်းနက်မကြီးက

‘ကြက်မကြီး မြက်သွားစားရအောင်’လို့ ခေါ်သတဲ့။



Gyo, vhoeb' zeing gi ci:
aphoug' tid loo:ngmoid! da:.
Gyo, vhoeb' zeing myi'' yi
yhoeb' pyo: nyid bye: da:.

ကြက်မကြီးက ဘာမှပြန်မပြောတော့ဘူးတဲ့ကွယ်။
ကြက်သားအမိတွေ အိပ်ပျော်နေပြီပေါ့။





လာချိန် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

